

† Newsletter - သတင်းလွှာ

Enjoy free reading from B.C.F__ Volume 15/ Issue 11/ November/ 2022



ကျေးဇူးတော်ကြီးလှပါ၏

ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ကာလအစဉ်မပြတ် ဝန်ခံကြလော့။ ဇရူး ၂၀ လူ့ဘဝအသက်တာ တစ်လျှောက်လုံးတွင်၊ အဘဘုရားသခင်သည် စဉ်မြဲအဆက်မပြတ် ကောင်းကြီးဆုများစွာ ချပေး၍၊ ကျွန်ုပ်တို့အား ကျေးဇူးပြုတော်မူပါ၏။ ကျွန်ုပ်တို့မှာ ထိုက်တန်၍ မဟုတ်ပါ။ ကျွန်ုပ်တို့အား ကျေးဇူးပြုရန်အကြောင်းမရှိသော်ငြားလည်း ဘုရားသခင်သည် ကျေးဇူးပြုနေမြဲဖြစ်သည်။ မယုံမရှိကြနှင့်။ အမှန်အကန်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၍၊ အပြစ်ကိုဖြေတတ်သောဘုရား၊ သနားခြင်းချစ်မေတ္တာ ကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသောဘုရား ဖြစ်တော်မူသောကြောင့်ဖြစ်သည်။ ဆုကျေးဇူးကောင်းကြီး မြောက်များစွာ ပေးသော အဘဘုရားသခင်သည် ကျေးဇူးသိတတ်သော စိတ်သဘောကိုလည်း ကျွန်ုပ်တို့ အယောက်စီတိုင်းအား ထပ်ဆင့်ပေးထားပါသည်။

တစ်လုပ်စားဘူး - သူ့ကျေးဇူး ဆိုရိုးစကား ရှိပါ၏။ လောကီလူ့ဘုံတွင်၊ ကျေးဇူးခံစားရလည်း လူလူချင်း အတူတူ၊ ကျေးဇူးကိုသိတတ်သောသူ ရှိကြပါ၏။ ကျေးဇူးကို မသိတတ်သောသူကား များပြား၏။ ထိုသူ အများတို့ထဲမှာ ကျေးဇူးကို သိတတ်၍ ကျေးဇူးဆပ်သော သူမှာ မူကား အလွန်ရှားပါး၏ဟု စာဆိုသုခမိန်တစ်ဦး ပြောကြားခဲ့ပါသည်။

ကျွန်ုပ်တို့ ကိုးကွယ်ယုံကြည်သော အနန္တတန်ခိုးတော်ရှင် ထာဝရအဘဘုရားသခင်ကို ကျွန်ုပ်တို့အားလုံးသည် ကျေးဇူးကို သိတတ်သောသဘောဖြင့် ကျေးဇူးတော်ကို ချီးမွမ်းရပါမည်။ ဤကား လူသားခပ်သိမ်းတို့၏ တာဝန်ဖြစ်၏။ ကျေးဇူးတော်ချီးမွမ်းတတ်သော နှလုံးသားရှိလေမှ ဝမ်းမြောက်ရွှင်လန်း ပြည့်စုံသော အသက်တာ ဖြစ်မည်။

2022, BCF November Events

November 2022

Wk	Sun	Mon	Tue	Wed	Thu	Fri	Sat
44			1	2	3	4	5
45	6	7	8	9	10	11 <small>Thanksgiving Day</small>	12
46	13	14	15	16	17	18	19
47	20	21	22	23	24 <small>Thanksgiving Day</small>	25 <small>Black Friday</small>	26
48	27	28	29	30			

B.C.F. November Events

- 11-06-2022... Holy Communion
- 11-13-2022 ... Regular Worship Service
- 11-20-2022 ... Regular Worship Service
- 11-24-2022 ... Thanksgiving Day Worship Service
- 11-27-2022 ... Worship Through Music Service

B.C.F Worship time

- Sunday Service ... 2:00 PM
- Children Sunday School ... 2:15 PM
- BCF Youth ... 2:15 PM

Prayer Meeting

Every Saturday, 2:00 PM

Bible Study

Sunday 1:00-2:00 PM

B.C.F Worship Place

1337 Farmstead Ave. La Puente, CA 91745

အဖွားအိုတစ်ဦး၏ဆုတောင်း

ယောဟန်

အလွန်နာမည်ကြီးသော ကင်ဆာရောဂါအထူးကု ဆရာဝန်ကြီးတစ်ဦးက ဆေးဘက်ဆိုင်ရာညီလာခံ အစည်းအဝေးကြီးတစ်ခု၌ သူလုပ်ခဲ့သော ကင်ဆာရောဂါနှင့် ဆိုင်သည့် ဆေးသုတေသနတခုအတွက် ချီးမြှင့်သောဆုကို လက်ခံရယူရန် ခရီးထွက်လာသည်။

လေယာဉ်စီးပြီး တနင်္ဂနာ့အကြာတွင် လေယာဉ်မှူးသည် လေယာဉ်စက်တနေရာတွင် ချို့ယွင်းနေကြောင်း အချက်ပြနေသဖြင့် အနီးဆုံးလေယာဉ်ကွင်း၌ သူစီးသောလေယာဉ်သည် အရေးပေါ် ဆင်းသက်ရမည် ဖြစ်ကြောင်း ကြေညာသည်။ အရေးပေါ် လေယာဉ်ကွင်း၌ စုံစမ်းကြည့်သောအခါ သူသွားလိုသောမြို့ကိုသွားရန် လေယာဉ်တစ်စီးသည် နောက်ဆယ်နာရီကြာမှရောက်လာနိုင်မည် ဖြစ်ကြောင်း ကြားသိရသောအခါ သူစိတ်ပူပန်သွားသည်။

အဘယ်ကြောင့်ဆိုသော်၊ နောက်ထပ် ၁၀ နာရီကြာမည့်လေယာဉ်ကို သူစီးသွားလျှင် မိမိတက်ရောက်လိုသော အစည်းအဝေးကို အချိန်မှီ အရောက်သွားနိုင်လိမ့်မည် မဟုတ်ပါ။ ဆက်လက်၍ စုံစမ်းလိုက်သောအခါ အငှားကားဖြင့် မောင်းသွားမှသာလျှင် သုံးနာရီနဲ့သူသွားလိုသောမြို့ကို အရောက်သွားနိုင်မည်လို့ ကြားလျှင် ကားငှား၍ ခရီးနှင်တော့သည်။ ဖြစ်ချင်တော့ မောင်းလိုနှစ်နာရီကြာသွားတဲ့အခါ လေမှုန်တိုင်းကျ၍ မိုးသဲသဲမဲမဲရွာသဖြင့် သူလမ်းပျောက်သွားသည်။ လူသူနဲ့ဝေးတဲ့နေရာသို့ သူရောက်သွားသည်။ အဲဒီအချိန်တုန်းကဆိုရင် GPS လည်းမရှိ။ Cellphone လည်းမရှိ။ ရိုးရိုးဖုန်းလှိုင်းသာရှိသောအချိန်ဖြစ်သည်။ သွားရင်းသွားရင်းနှင့်ပင် အိမ်ဟောင်းတလုံးကိုတွေ့သောအခါ စိတ်ပန်းလှပန်းနေပြီဖြစ်တဲ့အတွက် ဖုန်းဆက်ရန် အိမ်ရှေ့၌ ကားထိုးရပ်လိုက်သည်။ တံခါးခေါက်သောအခါ အဖွားအိုတစ်ဦး တံခါးလာဖွင့်ပေးတယ်။ ဖုန်းဆက်ရန်အကူအညီတောင်းသောအခါ အဖွားက ဤအိမ်၌ဖုန်းမရှိကြောင်း၊ လျှပ်စစ်လည်းမရှိကြောင်း ပြောပြသည်။ သို့သော်လည်း အိမ်မှာတော့အစာနဲ့လက်ဖက်ရေကြမ်းပူပူ နွေးနွေးရှိပါတယ်လို့ အဖွားကပြောပြီး ဤဆရာဝန်ကြီးကို မိုးခိုဖို့ရန် ဧည့်ဝတ်ကျောပြန်စွာဖြင့် အိမ်ထဲသို့ ဖိတ်ခေါ်လိုက်ပါသည်။

လက်ပမ်းလည်းကျပြီ။ ရေလည်းငတ်ပြီ။ ပိုက်လည်းဆာနေပြီဖြစ်တဲ့ ဆရာဝန်ကြီးသည် အဖွားချပေးသောအစာကိုစားရင်း၊ လက်ဖက်ရေကြမ်းသောက်ရင်း အဖွားအိုကို လေ့လာအကဲခတ်မိသည်။ အစာချပေးပြီးနောက် အဖွားသည် အခန်းထောင့် တနေရာရှိ ပုခက်တခုအနားသို့ သွား၍ လက်အုပ်ချီကာ မျက်နှာညှိုးဝယ်စွာနှင့် ဆုတောင်းနေတာကို တွေ့ရသည်။ သို့သော်လည်း ဘာအတွက်ဆုတောင်းသည်ကို မသိရပါ။ တလုပ်စားဘူး၊ သူ့ကျေးဇူး ဆိုသည့်အတိုင်း ဆရာဝန်ကြီးက အဖွားကို သူမည်ကဲ့သို့ အကူအညီပေးနိုင် မည်နည်းလို့ မေးမြန်းသောအခါ အဖွားက ဤသို့ရှင်းပြလိုက်သည်။

“သခင်ခရစ်တော်ပြောသလို တောင်းလျှင်ရမည်၊ ခေါက်လျှင်ဖွင့်ပေးမည် ဆိုထားသည့် အတိုင်း ကျွန်မတောင်းသမျှ လိုအပ်သောအရာများကို ရပေမဲ့ ဆုတောင်းချက်တခုက ခုထက်ထိမရနိုင်ဘဲ ဖြစ်နေတယ်။ ကျွန်မယုံကြည်ချက် ရှိသင့်သလောက်မရှိလို့လား မသိဘူး။” လို့ ညီးညှုလိုက်တယ်။

ကူညီလိုသောစိတ်နဲ့ဆရာဝန်ကြီးက “အဖွား၊ အပန်းမကြီးဘူးဆိုရင်၊ ဘာဆုတောင်းလို့ ခုထက်ထိမရနိုင်တာလဲ။ အဲဒီခုထက်ထိ မရသေးတဲ့ ဆုတောင်းချက်ကဘာလဲ ပြောပြနိုင်မလား။”

အဖွားက အခန်းထောင့်မှာရှိတဲ့ပုခက်ကို လက်ညှိုးထိုးပြီး ဤသို့ဖြေလိုက် သည်။ “အထဲမှာရှိတဲ့ ခလေးဟာ အဖွားရဲ့မြေးဖြစ်တယ်။ အဲဒီမြေးဟာ အလွန်ဖြစ်ခဲ့တဲ့ ကင်ဆာရောဂါ တစ်မျိုး ခံစားနေရတယ်။ အဲဒီအနီးအနားမှာရှိတဲ့ ဆရာဝန်တွေ အကုန်လုံးလိုလို အဲဒီခလေးရဲ့ ရောဂါကို လက်မြောက် အရှုံးပေးထားသည်။ သူတို့အားလုံးအကြံပေးသည်မှာ အဲဒီလို ကင်ဆာ မျိုးကိုကုသဖို့ သုတေသနလုပ်နေတဲ့ အထူးကုဆရာဝန်ကြီးတစ်ဦးဆီသို့ သွားပြရန် အကြံပေးကြသည်။” ရပ်ဝေးမှာရှိတဲ့ အဲဒီဆရာဝန်ဆီကို သူမရဲ့မြေးကို ခေါ်သွားရန် အခြေအနေ မပေးတော့ဘုရားသခင်ထံ ဆုတောင်းသည်။ သူ့မြေးကိုကုသဖို့ ဤဆရာဝန်နှင့်တွေ့ဆုံနိုင်ဖို့ တနည်းနည်းဖြင့် ဖန်တီးပေးပါရန် ဆုတောင်းသော်လည်း ခုထက်ထိ ဖြစ်မလာကြောင်း အဖွားအိုက ရှင်းပြသည်။ တချိန်တည်းမှာဘဲ ထိုဆရာဝန်ရဲ့နာမည်ကို ပြောပြလိုက်ပါသည်။

ဆရာဝန်နာမည်ကိုကြားလိုက်သောအခါ ဆရာဝန်ကြီးသည် သူ့နှလုံးခုန်တာ ရပ်သွားတယ်လို့ထင်ရတယ်။ သူတကိုယ်လုံး သွေးတွေခဲသွားတယ်လို့ထင်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကြားလိုက်သော အထူးကုဆရာဝန်ကြီး၏နာမည်မှာ သူ၏နာမည် ဖြစ်နေပါသည်။ သူသိလိုက်ရပါပြီ။ ကိုယ်တော်ဘုရားရှင်က မိမိကို ဤအဖွားအိုထံသို့ တည့်တည့်မတ်မတ် ဘာကြောင့် ပို့လိုက်တယ် ဆိုတာကို သူနားလည်သည်။ စိတ်ထိခိုက်လွန်းသဖြင့် မျက်ရည်စီးကျလာကာ သူသည် အဖွားအိုတွေ့ချင်တဲ့ ဆရာဝန်ဖြစ်ကြောင်း ဤသို့ဝန်ခံပြောကြားလိုက်သည်။

“ဘုရားသခင်သည် အလွန်ကြီးမြတ်လှပါတကား။ အခြေအနေမပေးဟု ထင်ရပေမဲ့ လုံးဝဖွဲ့မလျော့သော အဖွားအိုရဲ့ဆုတောင်းချက်ကို ပြည့်စုံရန် အဖြေပေးဖို့အတွက် ကျွန်တော် စီးလာသောလေယာဉ် စက်ချို့ယွင်းလို့ နီးစပ်ရာလေယာဉ်ကွင်းတခုတွင် အရေးပေါ် ဆင်းသက်ရသဖြင့် ကားကိုပြောင်း၍ စီးရသော ဖြစ်ရပ်။ မိုးသဲသဲမဲမဲ ရွာသွန်းသဖြင့် လမ်းပျောက်သွား၍ အဖွားအိုထံသို့ မျက်စိလည် လမ်းမှားရောက်လာသောဖြစ်ရပ် စသည် တို့သည် ဖြစ်ရပ်တခုနှင့် တခု လုံးဝမသက်ဆိုင်ပါဘူးလို့ ထင်ကောင်းထင်လိမ့်မည်။ အမှန်တကယ်မှာ အဲဒီဖြစ်ရပ်တွေဟာ ဘုရားသခင်သည် လုံးဝလက်မလျော့ဘဲ သူမ၏မြေးအတွက် မခြားမလတ် ဆုတောင်းလျက်ရှိနေသောအဖွားအို၏ဆုတောင်းသံကို နားညောင်းပြီး၊ တံခါးဖွင့်ပေးရန် တောင်းဆိုသောသူကို တံခါးဖွင့်လက်ခံ၍ ဧည့်သည်ဝတ်ပြုခြင်းဖြစ်ရပ်မှ ဆေးကုသခြင်းဖြစ်သည်ဟု ပြောရင်မမှားနိုင်ပါ။”

မယုံနိုင်အောင် အံ့ဩသွားသော အဖွားရဲ့ မျက်လုံးများထဲ၌ ကျေးဇူးတော်ကို ချီးမွမ်းသောမျက်ရည်များ ပြည့်လျှံလျက်ရှိကြောင်း တွေ့နေရပါသည်။ သူမ၏ဆုတောင်းချက်ပြည့်ပြီ။

ညီအစ်ကိုအချင်းချင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။ အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ။ (ဟောပြောချက်-၂)

အထက်ပါကျမ်းပိုဒ်တွင်ပါသည့်အတိုင်း သူစိမ်းတယောက်အပေါ် သူမပြုလိုက်သော ဧည့်ဝတ်သည် သူမအတွက် ကောင်းကင်တမန်နဲ့တူသော ကင်ဆာအထူးကုဆရာဝန်ကြီး ကို မေတ္တာဖြင့်လက်ခံကာ စေတနာဖြင့်ဧည့်ဝတ်ပြုလိုက်သည်နှင့်တူပါသည်။ အာမင်။

WHY HE CARRIED THE TURKEY



A Prayer of gratitude for your Thanksgiving Feast A Thanksgiving Prayer

"O God,
When I have food,
 help me to remember the hungry;
When I have work,
 help me to remember the jobless;
When I have a home,
 help me to remember those who have no home at all;
When I am without pain,
 help me to remember those who suffer,
And remembering,
 help me to destroy my complacency;
 bestir my compassion,
 and be concerned enough to help;
By word and deed,
 those who cry out for what we take for granted.
Amen." * Smile *

In Richmond, Virginia, one Saturday morning, an old man went into the market to buy something. He was dressed plainly, his coat was worn, and his hat was dingy. On his arm he carried a small basket.

"I wish to get a fowl for to-morrow's dinner," he said. The market man showed him a fat turkey, plump and white and ready for roasting. "Ah! That is just what I want," said the old man. "My wife will be delighted with it."

He asked the price and paid for it. The market man wrapped a paper round it and put it in the basket.

Just then a young man stepped up.

"I will take one of those turkeys," he said. He was dressed in fine style and carried a small cane.

"Shall I wrap it up for you?" asked the market man.

"Yes, here is your money," answered the young gentleman; "and send it to my house at once."

"I cannot do that," said the market man. "My errand boy is sick to-day, and there is no one else to send. Besides, it is not our custom to deliver goods."

"Then how am I to get it home?" asked the young gentleman.

"I suppose you will have to carry it yourself," said the market man. "It is not heavy."

"Carry it myself! Who do you think I am? Fancy me carrying a turkey along the street!" said the young gentleman; and he began to grow very angry. The old man who had bought the first turkey was standing quite near. He had heard all that was said.

"Excuse me, sir," he said; "but may I ask where you live?"

"I live at Number 39, Blank Street," answered the young gentleman;
"and my name is Johnson."

"Well, that is lucky," said the old man, smiling. "I happen to be going
that way, and I will carry your turkey, if you will allow me."

"Oh, certainly!" said Mr. Johnson. "Here it is. You may follow me."

When they reached Mr. Johnson's house, the old man politely
handed him the turkey and turned to go.

"Here, my friend, what shall I pay you?" said the young gentleman.

"Oh, nothing, sir, nothing," answered the old man. "It was no trouble to
me, and you are welcome."

He bowed and went on. Young Mr. Johnson looked after him and
wondered. Then he turned and walked briskly back to the market.

"Who is that polite old gentleman who carried my turkey for me?" he
asked of the market man.

"That is John Marshall, Chief Justice of the United States. He is
one of the greatest men in our country," was the answer.

The young gentleman was surprised and ashamed.

"Why did he offer to carry my turkey?" he asked.

"He wished to teach you a lesson," answered the market man.

"What sort of lesson?" "He wished to teach you that no man should
feel himself too fine to carry his own packages."

"Oh, no!" said another man who had seen and heard it all.

"Judge Marshall carried the turkey simply because he wished to be
kind and obliging. That is his way."

1 Thessalonians 5:15

See that none render evil for evil unto any man; but ever follow that
which is good, both among yourselves, and to all men.

1 Thessalonians 5:14-24



*¹⁴ Now we exhort you, brethren, warn them that are unruly, comfort the
feeble-minded, support the weak, be patient toward all men.*

*¹⁵ See that none render evil for evil unto any man; but ever follow that
which is good, both among yourselves, and to all men.*

¹⁶ Rejoice evermore.

¹⁷ Pray without ceasing.

*¹⁸ In everything give thanks: for this is the will of God in Christ Jesus
concerning you.*

¹⁹ Quench not the Spirit.

²⁰ Despise not prophesying.

²¹ Prove all things; hold fast that which is good.

²² Abstain from all appearance of evil.

*²³ And the very God of peace sanctify you wholly; and I pray God
your whole spirit and soul and body be preserved blameless unto the
coming of our Lord Jesus Christ.*

²⁴ Faithful is he that called you, who also will do it.

